

မိုးကောင်းလယ် န၊ <mo: gaun: le> = မိုးကောင်းခြေ
 မိုးကောင်းလေမုန် ကဝါ <mo: kaun: lei hman> 风调雨顺
 မိုးကုတ် န၊ <mo: gout> 摩谷(缅甸著名宝石产地)
 မိုးကုတ်မြ န၊ <mo: gout mya'> 【矿】绿电气石岩
 မိုးကိန်း န၊ <mo: gein:> 下雨的征兆, 预报下雨日
 မိုးကုန် က၊ <mo: kon> 雨季结束
 မိုးကုပ်စက်ဝိုင်း န၊ <mo: gout set wain:> 地平线
 မိုးကျ က၊ <mo: kya'> ①雨季来临 ②下雨: ကဲ—ကဲ—
 လာကြ၊ ကျုပ်ထဲကိုရောက်မှစကားပြောရအောင်၊ ဒီမှာ ~ ထယ်။ 好，
 跟我来吧！咱们进屋再讲，这儿下雨呢！
 မိုးကျနာ န၊ <mo: gya' na> 一种牛瘟(症状是腹泻)，也称
 ကပ်နာ或ကမ္ဘာနာ
 မိုးကျမယ် န၊ <mo: gya' me> 美女，下凡仙女
 မိုးကျရွှေကိုယ် န၊ <mo: gya' shwei ko> ①十全十美的人，
 超人 ②(喻)突然出现的事物 ③(喻)非土生土长的
 ④(喻)上级直接任命或派出的人，高高在上的人物
 မိုးကျလက်ဖက် န၊ <mo: gya' l-phet> 缅甸人的一种食品，
 煮熟的嫩单决明(တန့်ကျဲရွက်) 与炸蒜片、芝麻、香油、
 盐、豆粉、干虾粉、洋葱、辣椒等凉拌而成
 မိုးကျူး က၊ <mo: kyu:> 儿童玩滚弹子游戏 (မိုးလှိုမိုကစား)
 时弹子出界
 မိုးကျိန်း န၊ <mo: kyein:> = မိုးကိန်း
 မိုးကြီး က၊ <mo: kyi:> 下大雨，雨水多: ~ သဖြင့်စပါးပျက်
 သည်။ 雨水太多，稻谷受到损失。
 မိုးကြီးပုဆိန် န၊ <mo: gyi: p-hsein> 暴雨，倾盆大雨
 မိုးကြီးမုန်တိုင်း န၊ <mo: gyi: mon dain:> 暴风雨: ~ ကျ
 တော့မည်။ 暴风雨快要来了。
 မိုးကြီးလေကြီး I န၊ <mo: gyi: lei gyi:> 暴风雨 II
 ကဝါ <mo: gyi: lei gyi:> (喻)夸张，炫耀: စကားပြောယင်
 ~ ပြောတတ်တယ်။ 说话喜欢夸口。
 မိုးကြိုး န၊ <mo: gyo:> ①霹雳，雷电 ②闪电雷击形成的
 块状物，见~ သွား ③天帝释的武器 ④金和赤铜的合金
 မိုးကြိုးကျ က၊ <mo: gyo: kya'> 雷击
 မိုးကြိုးကွင်း က၊ <mo: gyo: kwin:> (罕)避雷
 မိုးကြိုးကွင်းတိုင် န၊ <mo: gyo: kwin: dain> (罕) 避雷针
 မိုးကြိုးခ က၊ <mo: gyo: kha'> 遭雷击
 မိုးကြိုးစက် န၊ <mo: gyo: set> = မိုးကြိုးလက်နက်
 မိုးကြိုးစက်ကွင်း န၊ <mo: gyo: set kwin:> 雷击圈，雷击范
 围
 မိုးကြိုးစက်သွား န၊ <mo: gyo: set thwa:> = မိုးကြိုးလက်နက်
 မိုးကြိုးထိ က၊ <mo: gyo: hti'> 遭雷击
 မိုးကြိုးထစ် က၊ <mo: gyo: htit> 打雷
 မိုးကြိုးဓာတ်ရည်စိမ်သံ န၊ <mo: gyo: dat yei sein than> 马
 口铁，镀锌的铁皮

မိုးကြိုးပစ် I က၊ <mo: gyo: pyit> 打雷 II န၊ <mo: gyo: pyit>
 (咒语)五雷轰顶: သုရားစူး ~ ။ (如果撒谎)遭天罚，
 五雷轰顶！
 မိုးကြိုးမုန်တိုင်း န၊ <mo: gyo: mon dain:> 大雷雨
 မိုးကြိုးရောင် န၊ <mo: gyo: yaun> 红铜色
 မိုးကြိုးရှစ်စိတ် န၊ <mo: gyo: shit seit> 雷击成碎块(习惯用
 语): ~ ဖစ်ခင်းခြင်းခံရသကဲ့သို့ပြီးခေါင်းတခုလုံးမူးမိုက်သွားသည်။ 象
 遭雷击了一样，整个头都要炸裂了似的。
 မိုးကြိုးရွှေ န၊ <mo: gyo: shwei> 金与赤铜的合金
 မိုးကြိုးလက်နက် န၊ <mo: gyo: let net> (迷信)天帝的武
 器—雷电
 မိုးကြိုးလောင်မီး န၊ <mo: gyo: laun mi:> 【植】= ပုင့်ဖြူ
 မိုးကြိုးလှဲ န၊ <mo: gyo: hlwe:> 避雷针
 မိုးကြိုးသွား န၊ <mo: gyo: dhwa:> ①迷信认为被雷击物
 体中积留的雷击物 ②天帝释的一种武器，也称为ဝရင်နံ
 လက်နက် ③可做武器用的天然尖利的石块、石片 ④一
 种斧形的僧帽
 မိုးကြိုးဟစ် က၊ <mo: gyo: hit> 雷鸣
 မိုးကျွတ် က၊ <mo: kyut> 雨季終了
 မိုးကြွင်း န၊ <mo: gywin:> 雨季末下的雨，雨季结束后下
 的雨
 မိုးခါးရေသောက် က၊ <mo: ga: yei thaut> (喻)随大流:
 အများ ~ လျှင်သောက်မည်။ 我随大流。
 မိုးခေါ် က၊ <mo: khaw> ①(青蛙)呱呱叫: ဖားများသည် ~
 နေကြပြီ။ 青蛙呱呱叫。 ②求雨，唤雨(缅甸人在干旱时
 举行拔河赛来求雨): ~ စည် 求雨时打的蛙鼓 / ~ ပဲ့
 (迷信)祈雨会，求雨会 / ~ သံ 祈雨歌 / ~ အက 祈雨
 舞
 မိုးခို က၊ <mo: kho> ①避雨 ②躲避雨季(等雨季过了再
 干) ③暂时寄居
 မိုးခိုသား န၊ <mo: go dha:> (牛的)里脊肉
 မိုးခေါင် က၊ <mo: khaun> 天旱，干旱: ~ ကျော်စွာနတ် 旱
 神 / ~ ဒေသ 干旱地区 / ~ မှုတိုက်ဖျက်ရေး 抗旱 / ~
 ရေရှားသည်။ 干旱。 / ~ ရပ်ဝန်း 干旱地区
 မိုးချုန်း က၊ <mo: khyon:> 打雷
 မိုးချုပ် က၊ <mo: khyout> 天黑
 မိုးချုပ်နောင် န၊ <mo: khyout nei win> 日落天黑时分
 မိုးချုပ်ရီ န၊ <mo: khyout yi> 黄昏
 မိုးခြားမြေခြား န၊ <mo: gya: myei gya:> 遥远地区
 မိုးခြိမ်း က၊ <mo: khyein:> = မိုးချုန်း
 မိုးဇွေ န၊ <mo: ngwei'> 湿气，云雾: ~ ဖြူတိမ် 云雾
 မိုးစာ့က န၊ <mo: za hnget> 【动】 ①灰雨燕 Ploceus
 infortunatus burmanicus (The Eastern Baya Wea-
 verbird) ②云雀